

可以不用操心了。 II ကဝါ <det lut> 两手空空: အိမိုး: လောင်သဖြင့် ~ ထွက်ပြေးရသည်။ 房子着火了, 空手跑了出来。

လက်လှတ်စပယ် ကဝါ <det lut z-be> 随随便便, 无约束地, 不慎重地,不负责任地: ~ လုပ်တယ်။ 随便乱干。 / ~ ပြောတယ်။ 随随便便不负责地说。 / မိမိသားကို ~ ထွက်ထားသည်။ 对自己的儿子放任不管。

လက်လှန် I နါ <det lun> 手钻 II ကဝါ <det lun> ①失手(打死或打成伤残): ရိုက်နှက်ဆုံးမတာ ~ တတ်တယ်။ 有时打孩子会失手的。②丢失(所有权);(传闻)传丢了: အောင်အိမ်စာအုပ်ရုပ်လက်မလှုပါစေနဲ့။ 你要是能拿到这本小说, 不要传看, 免得传丢了。 III ကဝါ <det lun> 顶多: ၀-၁၅ ၁၂-ပေသည် ~ ဖြစ်သည်။ 顶多不过8英尺到12英尺。

လက်လှန်ခြေလှန် ကဝါ <det lun khyei lun> 失手, 过火: ဆင်မယားချင်းရန်ဖြစ်တာ ~ မဖြစ်စေနဲ့။ 夫妻打架别打得太过火了。

လက်လှန်မှု နါ <det lun hmu> 失手(一般指人命案)

လက်လှယ် နိုး <det lwe> 慷慨的, 用钱大方的, 大手大脚的: ကိုစွာမရှိဘူး။ ~ တယ်။ ဈေးသာဈေးဗျား။ 没关系, 他很慷慨, 你只管向他借吧! / ~ ယင်ဘယ်တော့မှုပွဲမစိဘူး။ 大手大脚地用钱永远也攒不起钱来。

လက်လော်လော် နါ <det hlaw hlei> (用手划的)木船

လက်လှေ့ I နှီး <det hle> ①乐器上调弦用的旋钮 ②戏法, 魔术: ~ ဆရာ 魔术师 / ~ ဝညာ 魔术 / ~ ပြော 变戏法 II ကဝါ <det hle> 借钱, 暂借: ဈေးတုန်းက ~ အိပိုးတော်နှစ်နှစ်ကြာလိုကောင်ပြန်မဆပ်ဘူး။ 借时说暂借, 可是过了一、二年还不还。

လက်လှေ့ကြိုးဆုံး နှီး <det hle' kyeyt hson> 手摇磨

လက်လှေ့ရှင် နှီး <det hle' gyin> 陀螺

လက်လှေ့စူး နှီး <det hle' su> 手摇钻

လက်လှေ့လွန် နှီး <det hle' lun> 手摇钻

လက်လှေ့သင့် နိုး <det hle' thin> 顺手的: စာအုပ်စင်ကိုဒိမ္မာထားတာလက်လှေ့မသင့်ဘူး။ 书架放在这儿拿书不顺手。

လက်လှုပ် နှီး <det hlout> (枪或弩上的)扳机

လက်လှုင်: I နှီး <det hlan> 伸手可及的距离 II ကဝါ <det hlan> 伸手拿

လက်လှုံးမီ ကဝါ <det hlan: hmi> 伸手可及: ဈေးချုံလျှို့ပြောသူတို့ ~ သောအောင်အနေပျိုးတွင်ရှိနေသည်။ 价钱很便宜人们都买得起。 / ~ သင့်ရှုံးစာမ်းမဲ့မိဘ်သည်။ 在力所能及的范围内从事研究。

လက်လျော့? ကဝါ <det shaw> 放弃, 认输

လက်လျှို့ ကဝါ <det sho> ①手伸进,(喻)插手: ဓားခုတ်ရာ ~ သလိုဖြစ်သွားမည်။ 这好比向刀口下伸手(自讨苦吃。) / သူများမှနိုင်လိုတွေတားရတဲ့ကိုစွာမှုမင်း ~ ယင်မင်းခုကွဲတွေမှာပဲ။

人家干不了搁下的事情你去插手, 准会遭殃的。 ②留一手(本领): သီချင်းစိုက်ခေါင်းသော်လည်းကောင်းမွှုပဲတွင့် ~ နေသည်။ 虽然歌唱唱得好, 但在这个盛会上却没有全力以赴。

လက်လျှို့ပျော်သေး နါ <let sho yout thei> 布袋木偶

လက်လွှာ I ကဝါ <det hlwe> ①转给, 移交 ②摆臂: ~ ၍လမ်းလျော်က်တယ်။ 摆动着手臂走路。 II နါ <det hlwe> 弹弓(小孩玩具)

လက်လွှာဇော်: ကဝါ <let hlwe: yaun> 转卖

လက်လွှာတ် I ကဝါ <det hlut> ①(认为无希望而)放手; 放弃: ②撒手不管: ဒီအလုပ်ကို ~ ထားယင်မဖြစ်ဘူး။ 对这事不能撒手不管。 II ကဝါ <det hlut> 撒手不管: စက်သီး ~ စီးတယ်။ 双手撒把骑车。

လက်ဝါး: နါ <let wa:> ①手心, 手掌 ②一手掌宽 ③(树叶的)朝阳面

လက်ဝါးကာာ နါ <let wa: ga> 枪扳机的护圈儿

လက်ဝါးကပ်ဝင် နါ <let w-gat sin> 十字架

လက်ဝါးကပ်တိုင် နါ <let w-gat tain> 十字架: ~ တင်သည်။ 钉在十字架上。

လက်ဝါးကပ်တန်: နါ <let w-gat tan> 十字架

လက်ဝါးကြိုးအုပ် ကဝါ <let w-gyi: out> 垄断: ညှကလိုယာ ~ မူး 核垄断 / ~ ဧွောင်း 垄断资本 / ~ ပုံစံး 买办 / ~ လုပ်ငါး 企业

လက်ဝါးကြုံးကျော် နါ <let wa: kywet> 【解】手掌肌

လက်ဝါးချင်းရိုက် ကဝါ <let wa: gyin: yait> = လက်ဝါးရိုက်

လက်ဝါးခောင်းကျော်: နါ <let w-zaun> 手掌侧面

လက်ဝါးခောင်းခုတ် ကဝါ <let w-zaun: khout> 用掌侧劈

လက်ဝါးပူတိုက် I ကဝါ <let wa: bu tait> 两手磨擦后热敷(伤处) II ကဝါ <let wa: bu dait> = ဖုတ်ပူမီးတိုက်

လက်ဝါးပြက် နါ <let wa: byet> 手掌面

လက်ဝါးပြင် နှီး <let wa: byin> 手掌面

လက်ဝါးပြန် ကဝါ <let wa: phyan> 伸手(向人要东西)

လက်ဝါးရိုက် ကဝါ <let wa: yait> 串通; 勾结; 预先商定: မြှုပ်သာကိုပြောရှင်းရန်သူတို့ ~ သည်။ 他们预先商定如何解决这一问题。

လက်ဝါးလက်ဝို့ နါ <let wa: let khout> = ဝက်ခုပ်လက်ဝါး

လက်ဝော် I ကဝါ <let wei khan> (直接或间接)接受别人的恩赐 II နါ <let wei gan> 买办; 捐客; 代理人

လက်ဝါးနှီး နှီး <let we:> ①左 ②左派: ~ ဂိုဏ်း: 左派 / ~ သား: 左派分子 / ~ သွေ့ဖော်ရေး: 左倾 / ~ သွေ့ဖော်ရေးပါး: 左倾主义 / ~ အခေါ်သား: 左倾分子

လက်ဝါးကန်းတိုက် နါ <let we: kan' dait> 白硫磺

လက်ဝါးစာပေ နါ <let we: sa pei> 左翼文学

လက်ဝါးတပ်စွဲ နါ <let we: tat swe> 左翼(部队)

လက်ဝါးရု နါ <let we: yan> 在佛的左侧站立的四十个弟子